

● မာတိကာ ●

စိန္တာမဏိ ဓမ္မရသစုံမဂ္ဂဇင်း အယ်ဒီတာချုပ်	
ရွှေညာမောင်ယဉ်စိုး၏အမှာ	၅
ဒုတိယအကြိမ် စာဖတ်သူရှေ့မှောက်သို့	၇
မြတ်သော ဆွမ်းခံကျင့်ဝတ်	၉
မြတ်သောဆွမ်းအလှူ	၁၇
ပိဏ္ဍပါတ်တင်ဆိုတာ	၂၅
အိမ်စဉ်ကြွမြန်း မြတ်ရဟန်း	၃၇
ဆွမ်းအာဟာရနဲ့ ရသတဏှာ	၄၅
လွယ်ယောင်ထင်မှန်း တစ်ထိုင်ဆွမ်း	၅၅
လွယ်ယောင်ခက် ကျင့်နိုင်ခဲ့	၆၅
ရသတဏှာ နည်းစေပါမှ	၇၅
ပုံသကူတင်ဆိုတာ	၈၅
ဆင်မြန်းကိုယ်တွင် တိစီဝရိတ်တင်	၁၀၁
ဝနဝါသီ တောရပ်မှီသော် (အာရညိကင်္ဂတင်)	၁၁၃
သစ်တစ်ပင်၊ ဝါးတစ်ပင်ဆိုတာ ကျောင်းပါပဲ	
(ရက္ခမူတင်)	၁၂၅
လမ်းကြယ်တာရာ အမိုးအောက်မှာ	၁၃၅
အသုဘဆိုတာ ရှုကြည့်ရမှာ (သုသာန်တင်)	၁၄၅
ရောက်ရာအရပ်မှာ ပျော်ပါစေ	
(ယထာသန္တတိကတင်)	၁၅၇
မအိပ်ဘဲနေ ကျင့်မြတ်ပေ (နေသန္ဓိကတင်)	၁၆၇
မှန်စွာကျင့် ကျင့်နိုင်မြတ်	၁၇၇